

အလက်မာ ဆီးတင်စာ အကြောင်း

Treating a Woman's Sore



မာရ်မာ စကားန အသျှေ့ရိုအတွက် ဝတ္ထု

Marma



<http://creativecommons.org/licenses/by-nc-sa/3.0/>

You may not use this work for commercial purposes. You may adapt and add to this work, but you may distribute the resulting work only under the same or similar license to this one. You must keep the copyright and credits for authors, illustrators, etc.

Mohima Gomez

Adapted from original, Copyright © 1996, SIL PNG. Licensed under CC BY-NC-SA 3.0.

အလက်မာ ဆီးတင်စာ အကြောင်း

Treating a Woman's Sore

The material in this booklet was borrowed with permission from
the book,

"Yu Tu i Ken Daunim Sik Long Ples"

originally published by

Liklik Buk Information Centre,

Free Mail Bag, Unitech, LAE

Illustrations Adapted by Anis Ka'abu

Permission is granted for non-profit reproduction and other use
of these materials.

Treating a Woman's Sore (Sua)

Shell Book Format: A5P

ISBN (Shell Book): 9980-0-1862-3

PNGL (Shell Book):HL0015

Marma

Cox Bazar, Bangladesh




ငါ့ရဲ့ အမိစာ အားနဲ့ အော်ရို့ ငိုလီရေ၊
“အဒေါ်လောင် ငါ သိဖို့ဗျာ၊ ငါ့အလက်
ဒါးသျှေမာ ပြတ်လားခဗျာ။”



ယင်းခါ ငါ့ရဲ့ အမိထွီးစာ မြင်ရို့ ပြောလီရေ၊
“နင့်မာအလက် အမုန့် ရွားရွားန အရုပ်
မပေါက်။ နင့်အလက်ကို ရီန
ဆီးဘိုက်လိုက်ရဖို့သိ၊ ယင်းပိုင် မဟုတ်ဆိုကေ
ပြတ်စာမာ မကောင်းစာ အမုန့်တိ ဝင်လိဖို့။”



“ငါ ရီမာ ဆားတစ်ဖဲ့ ထည့်ရို့ အလက်
ပြတ်စာကို အလှပ ဆီးဖို့။”



“ပြတ်စာကို ရီဗုန အလှပ ဆီးရုဖို့။”



“ဒေဂု ငါ နှင့်အလက်မာ ဆီးလူးပြီးသား
အဝတ်ပိုင်းကို ရိုက်မည်။ ယင်းသျှင်စာ နှင့်ကို
အကျိုး ပီးလိမည်။ အရာ ယင် ပြတ်စာအနာမာ
မကောင်းစာ အမှန် ဝင်ဖို့ မဟုတ်ပျာ။ ဆီးလူးစာ
အဝတ်ပိုင်း မဟိကေ အခြား အဝတ်တစ်ပိုင်းန
ရိုက်ထား။”

